

မေးတုံ့ မေးလှည့် နှ၊ <mwei: don' mwei: hle'> 对养育之恩的报答: ကိုယ့်ကိုကျေးဇူးတင်ရှောင်ခဲ့သောကျေးဇူးရှင်အပေါ် ~ ရှိသင့်ပေသည်။ 应该报答对自己有养育之恩的人。 / သားသမီးများကမိဘများကို ~ ကျေးဇူးကြသည်။ 子女赡养父母报答养育之恩。

မေးတိုင်းကိုယ် ကဝါ <mwei: dain: ko> ①刚出生时,赤身裸体地,只身一人 ②(没带钱、物)空手地

မေးတွင်း နှ၊ <mwei: dwin:> 汗毛孔

မေးတွင်းပေါက် နှ၊ <mwei: dwin: baut> = မေးတွင်း

မေးထုတ် ကါ <mwei: htout> ①生育: သူမ ~ ထားတဲ့သားပါ။ 这是她亲生的儿子。 ②培养, 培育: တက္ကသိုလ်များသည်လူထောင်လူကောင်းများကို ~ ရာဌာနများဖြစ်သင့်သည်။ 高等院校应成为培养人才的地方。

မေးနု နှ၊ <mwei: nu'> 细毛, 茸毛

မေးနေ့ နှ၊ <mwei: nei'> 生日, 诞辰: ~ ကိတ်မုန့် 生日蛋糕, 祝寿蛋糕 / ~ လက်ဆောင် 生日礼物, 祝寿礼物 / ~ ပါတီ 做生日的招待会

မေးနံ နှ၊ <mwei: nan> 生辰八字

မေးနံဂြိုဟ် နှ၊ <mwei: nan gyo> 生辰八字(缅甸人记星期几出生,即记七曜中的某一日.与该日相对应的星辰)

မေးပုလဲ နှ၊ <mwei: p-le:> 人工养殖的珍珠

မေးပေါက်ပေံ နှ၊ <mwei: paut phaw> 同胞

မေးပေံ နှ၊ <mwei: bet> 同时出生者,同庚人

မေးပက်ပေး ကါ <mwei: bet pei:> 合养(将家畜、家禽交他人饲养,以后双方按约定对半分或共同分享红利)

မေးပွား ကါ <mwei: phwa:> 诞生, 出生: တော့မှာတွင် ~ ရှိတော့မှာပင်ကြီးပြင်းလာသူဖြစ်သည်။ 他是个生在农村长在农村的人。

မေးမိ နှ၊ <mwei: mi'> 母亲,生母,也称 မေးမိခင်၊မေးမေ 或 မေးမယ်

မေးမြူ ကါ <mwei: myu> ①养,收养,饲养: ကြက်ထဲ ~ ရေးလုပ်ငန်း: 家禽饲养业 / တိရစ္ဆာန် ~ ရေးလုပ်ငန်း: 畜牧业 ②抚养,培养: သူသည်ပြည်သူလူထု၏ ~ မှကြောင့်အသိပညာရင့်ကျက်လာသည်။ 他在人民的培育下日臻成熟。

မေးမြင် ကါ <mwei: myin> 生育,诞生

မေးမင် နှ၊ <mwei: hmin> 毛

မေးရာပါ နှ၊ <mwei: ya oa> 先天的,天生的: ~ တာဝန် 天赋职责 / ~ ရောဂါ 先天性疾病 / ~ အခွင့်အရေး 人权

မေးရက် နှ၊ <mwei: yet> 生日

မေးရပ် နှ၊ <mwei: yat> 籍贯,出生地,故乡,也写做 မေးရပ်ဌာန 或 မေးရပ်မြေ

မေးရှင်တော် နှ၊ <mwei: shin daw> 佛陀两眉之间的朝右卷的垂发

မေးလ နှ၊ <mwei: la'> 出生月

မေးလူနာ နှ၊ <mwei: lu na> 住院的产妇

မေးလက်မှတ် နှ၊ <mwei: let hmat> 出生证

မေးလမ်းကြောင်း နှ၊ <mwei: lan: gyaun:> 【解】子宫颈

မေးသဖခင် နှ၊ <mwei: th-pha' gin> 父亲,生父

မေးသမိခင် ကါ <mwei: th-mi' gin> 母亲,生母

မေးသီးမေးလုံးထ ကါ <mwei: dhi: mwei: lon: hta'> = ကြက်သီးမေးညှင်းထ

မေးသက် နှ၊ <mwei: dheth> (古)汗毛

မေးသက္ကရာဇ် နှ၊ <mwei: thet g-yit / mwei: dh-g-yit> 出生年月

မေးသချေ နှ၊ <mwei: thin khyei> ①刚生下不久,小时候,儿时: ~ ကပင်လယ်ထဲတွင်ကြီး၍လယ်ကိုသာလုပ်ခဲ့ပေသည်။ 从小就生长在农村,并且一直务农。 ②很早以前,早先: ~ ဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောနေလို့အကျိုးမထူးပါ။ 很早以前发生的事情再说也没用。

မေးသစ် I နှ၊ <mwei: thit sa'> = မေးခါစ II နှ၊ <mwei: thit sa'> = မေးခါစ

မဲ့ နှ၊ <mwe:> ①贫穷,贫困: လူ ~ တို့၏ထွက်ရပ်လမ်း: 穷人的出路 ②缺乏,缺少: ဉာဏ် ~ သည်။ 缺乏智慧。 / ကံ ~ သည်။ 运气不佳。 ③(颜色)暗淡,灰暗: အရောင် ~ သည်။ 颜色灰暗。 ④视力弱: မျက်စိက ~ တော့မသဲတဲ့သူ။ 视力弱看不清。

မဲ့ချာ နှ၊ <mwe: khya> 贫困,差,劣: ဆင်းရဲ ~ သည်။ 穷困。 / ~ သောအကြံဉာဏ် 下策

မဲ့ခြောက် နှ၊ <mwe: khyaut> 无光泽,褪了色,颜色灰暗: အသားအရေ ~ သည်။ 皮肤无光泽。

မဲ့ခြောက်ခြောက် ကဝါ <mwe: khyaut khyaut> 无光泽,褪了色地,灰暗: ဆံပင်မှာ ~ ဖြစ်နေလေပြီ။ 头发已变得干巴巴的。

မဲ့စုတ်စုတ် ကဝါ <mwe: sout sout> 褴褛,破破烂烂: အသားအရေလဲ ~ | ဆံပင်ကလဲ ~ | အဝတ်အစားကလဲ ~ | တတိုယ်လုံး ~ နဲ့။ 皮肤干巴巴的,头发没有光泽,衣服又破破烂烂的,全身上下一付寒酸相。

မဲ့ဆေးပော် ကါ <mwe: zei: phow> (喻)把自己搞穷了: ကားစုတ်ကလေးကိုဝယ်လိုက်မိသည်မှာကျနော်အဘို့ ~ မိသည်နှင့်တူနေသည်။ 买了一部破汽车以后,可把我折腾穷了。

မဲ့ညစ် နှ၊ <mwe: nyit> 褴褛,破烂: အဝတ်အစား ~ သူကိုမကြောက်ရ၊စိတ်ဓာတ် ~ သူကိုသာကြောက်ရသည်။ 衣衫褴褛的人不可怕,灵魂丑恶的人才可怕。

မဲ့ညစ်ညစ် ကဝါ <mmwe: nyit nyit> 衣衫褴褛

မဲ့ထေ ကါ <mwe: tei> ①贫穷,贫困 ②缺乏: ကုသိုလ်ကံ ~ သည်။ 运气坏。

မဲ့ထေပြာကျ ကါ <mwe: tei pya kya'> 一贫如洗